

AIA
အသက်အာမခံ

သင့်ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက်
ကျန်းမာရေးအလုံးစုံအာမခံ



**AIA ONE
HEALTH
SOLUTION**

ဆေးကုသမှုဆိုင်ရာ အလုံးစုံ အာမခံ

ဆေးရုံတက်ရောက်ဆေးကုသရခြင်းဟာ
သင်နှင့်သင်ချစ်သူတွေအတွက်သာမက
ငွေရေးကြေးရေးအရပါ စိတ်ဖိစီးစေနိုင်ပါတယ်။

ဒါ့ကြောင့် AIA Myanmar ရဲ့ One Health Solution က
ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်ဖြင့် မြင့်တက်
လာတဲ့ ဆေးကုသမှုစရိတ်နှင့် အခြားသော
ကုန်ကျစရိတ်တွေအတွက်ပံ့ပိုးပေးခြင်းဖြင့် သင့်ကို
စိတ်ချလက်ချ နေနိုင်စေမှာဖြစ်ပါတယ်။

AIA ရဲ့ One Health Solution ဟာ မြန်မာနိုင်ငံမှာ
စတင်မိတ်ဆက်လိုက်တဲ့ ပထမဆုံးနှင့် တစ်ခုတည်းသော
ဆေးကုသမှုဆိုင်ရာ အာမခံအမျိုးအစားပဲဖြစ်ပါတယ်။

ပေါ်လစီ၏ အဓိက သတ်မှတ်ချက်များ

အာမခံထားရှိနိုင်သူများ

ကျန်းမာရေးအာမခံထားခွင့်ရှိသူ မည်သူမဆို
ကျန်းမာရေးအာမခံထားရှိနိုင်ပါသည်။

အာမခံထားနိုင်သော အသက်အရွယ်

အသက်ရက် ၃၀ မှ ၆၀ နှစ်အထိ (အသက် ၈၀ နှစ်
အထိ အာမခံအကာအကွယ်ရရှိမှာ ဖြစ်ပါသည်။)

တစ်နှစ်တာအကျိုးခံစားခွင့်

နှစ်စဉ်အကာအကွယ် မြန်မာကျပ် ၃,၇၅၀,၀၀၀ မှ
၁၂၀,၀၀၀,၀၀၀ အထိ ရရှိနိုင်ပါတယ်။

သက်တမ်းတိုးခြင်း

၂နှစ်အထိ အာမခံသည့်သက်တမ်းတိုးနိုင်ခွင့်
ရရှိနိုင်ပါတယ်။

ပရီမီယံပေးသွင်းမှုပုံစံ

နှစ်စဉ်



ONE HEALTH SOLUTION

AIA ရဲ့ One Health Solution က ဘာတွေထူးခြားကွဲပြားနေလဲ။

ဆေးကုသမှုဆိုင်ရာ အလုံးစုံ အကာအကွယ်

ကြိုတင်မှန်းဆနိုင်သော သို့မဟုတ် မျှော်လင့်မထားသော ဆေးကုသမှု ဆိုင်ရာလိုအပ်ချက်များ ရှိလာတဲ့ အခါ အလုံးစုံအကာအကွယ်ပေးခြင်း

ဆေးကုသမှုကုန်ကျစရိတ်များကို ကုန်ကျ သည့် ပမာဏအတိုင်း ပြန်လည်ပေးခြင်း

ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကုန်ကျ သည့် ဆေးကုသမှုကုန်ကျစရိတ်များကို (သတ်မှတ်ထားသည့်ပမာဏအတိုင်း) အပြည့်အဝ ပြန်လည်ပေးခြင်း

ကမ္ဘာ့အနှံ့ ဆေးကုသမှု အကျိုးခံစားခွင့်

ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဆေးကုသမှုအကျိုးခံစားခွင့် ရရှိနိုင်ခြင်း

ငွေသားမလို အကျိုးခံစားခွင့်ဝန်ဆောင်မှု

AIA နှင့်ချိတ်ဆက်ထားသော ကျန်းမာရေး စောင့်ရှောက်မှုစင်တာများတွင် ဆေးရုံတက် ရောက်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် ငွေသားမလို ဝန်ဆောင်မှု ရယူနိုင်ခြင်း

လိုအပ်တဲ့အချိန်တိုင်းအတွက် ဆေးကုသမှုအာမခံ

ဆေးကုသမှုလိုအပ်ချက်များအတွက် အကာအကွယ်ပေးမယ့် အဓိကအကျိုးခံစားခွင့် ၄ ခု

1.

အတွင်းလူနာအဖြစ် ကုသမှုခံယူခြင်း

ဆေးရုံတက်ခြင်းနှင့် ပတ်သက်သည့်၊ ဆေးရုံ အခန်းခန့်နှင့် ဆေးရုံစရိတ်၊ အထူးကြပ်မတ်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် တခြားဆက်စပ်ကုန်ကျစရိတ်များ စသည့်ဆေးရုံစရိတ်များပါဝင်ပါတယ်။

2.

ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း

ဆေးရုံမတက်မှီ ဆေးစစ်ဆေးခြင်း၊ အရေးပေါ် မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ နေ့ပိုင်းစောင့် ရှောက်မှု၊ ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာရောဂါကု သခြင်း စသောစရိတ်များအား ကာကွယ်ပေးပါတယ်။

3.

မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်

မတော်တဆမှုကြောင့်သေဆုံးခြင်းအတွက် ငွေကြေး ဆိုင်ရာအကာအကွယ်များ ထောက်ပံ့ပေးပါတယ်။

4.

ကျန်းမာရေးဆုကြေး

အာမခံအကျိုးခံစားခွင့်များမလိုဘဲ ကျန်းမာအောင်နေထိုင်ခြင်းအတွက် ပရီမီယံ သက်သာခွင့်ဆုကြေးများ ရရှိနိုင်ပါတယ်။

ဆေးရုံတက်ရောက်ကုသခြင်း ဆိုင်ရာ ကုန်ကျစရိတ်များအတွက် အတွင်းလူနာခံစားခွင့်များ

ဆေးရုံတက်ခြင်း

အများဆုံး ရက် ၆၀ အထိ ပေးအပ်မည့်
ပုံမှန်ဆေးရုံအခန်းခန့်နှင့် ဆေးရုံစရိတ်

အထူးကြပ်မတ်ကုသခြင်း

အများဆုံး ရက် ၉၀ အထိ ပေးအပ်မည့်
အထူးကြပ်မတ်ကုသဆောင်နှင့်
ဆေးကုသစရိတ်

ဆေးရုံတွင်း ကုန်ကျစရိတ်များ

- ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများ
- ခွဲစိတ်ကုသစရိတ်
- ခွဲစိတ်ခန်းစရိတ်
- မေ့ဆေး/ ထုံဆေးစရိတ်
- ဆေးရုံတက်ရောက်စဉ် သမားတော်လှည့်လည်
ကြည့်ရှုစစ်ဆေးမှုစရိတ်



အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ ဆေးရုံမတက်မှီ အကြံကုသမှုခံယူခြင်းနှင့် အခြားသော ပြင်ပလူနာအကျိုးခံစားခွင့်များ

ဆေးရုံမတက်မီ

- ရောဂါရှာဖွေခြင်း အကျိုးခံစားခွင့်
- အထူးကုဆရာဝန်ဖြင့် ဆွေးနွေးခြင်း အကျိုးခံစားခွင့်
- ခွဲစိတ်ကုသမှုဆိုင်ရာ ဒုတိယမြောက်အကြံဉာဏ်ရယူခြင်း အကျိုးခံစားခွင့်

နေ့ပိုင်းစောင့်ရှောက်မှု

နေ့ပိုင်းစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသမှု အကျိုးခံစားခွင့်

အရေးပေါ် ကုသမှုခံယူခြင်း

- အရေးပေါ်မတော်တဆမှုကြောင့် ပြင်ပလူနာအဖြစ်ကုသမှုခံယူခြင်း အကျိုးခံစားခွင့်
- မတော်တဆမှုကြောင့်ဖြစ်ပေါ်သော သွားဘက်ဆိုင်ရာကုသမှုခံယူခြင်း အကျိုးခံစားခွင့်

ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း

- ပြင်ပလူနာအဖြစ် ကျောက်ကပ်ဆေးခြင်း အကျိုးခံစားခွင့်
- ပြင်ပလူနာအဖြစ် ကင်ဆာရောဂါကုသခြင်း အကျိုးခံစားခွင့်



ပေါ်လီသက်တမ်းကိုးသည့်အခါ ယခင်နှစ်
တွင် အာမခံ အကျိုးခံစားခွင့် တစ်စုံတစ်ရာမျှ
ထုတ်ယူခြင်းမရှိခဲ့ပါက ထိုယခင်နှစ်ပရိုမီသ်၏
၅% နှင့် ညီမျှသောပမာဏ အား ပရိုမီသ်သက်
သာခွင့်အဖြစ် ပေးအပ်မည်ဖြစ်ပါသည်။

[illegible]

FREQUENTLY ASKED QUESTIONS

One Health Solution အာမခံက Hospital Income လို ဆေးရုံတက်ရတဲ့ ရက်တွေအတွက် နေ့စဉ်ပံ့ပိုးမှုသတ်မှတ်ငွေပေးတဲ့ အာမခံမျိုးနဲ့ ဘယ်လိုကွာခြားပါသလဲ။

One Health Solution က မြန်မာနိုင်ငံရော နိုင်ငံတကာမှာပါ ဆေးကုသမှုခံယူခြင်းအတွက် ကျသင့်တဲ့ စရိတ်အားလုံးကိုနေ့စဉ်ပံ့ပိုးပေးထားတာတိုင်း မဟုတ်ဘဲ ကုန်ကျ စရိတ်အတိုင်း (သတ်မှတ်ထားတဲ့ ပမာဏအထိ) ပြန်လည်ပေးတဲ့အတွက် ပိုမိုပြည့်စုံတဲ့ အကာအကွယ် တစ်ခုဖြစ်ပါတယ်။

ပေါ်လစီမဝင်ခင် ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါသလား။

ဟုတ်ကဲ့။ ပေါ်လစီ ဝယ်ယူချိန်မှာရှိတဲ့ သင့်ရဲ့ အသက်အရွယ်နဲ့ ရွေးချယ်ထားတဲ့ **Plan** အပေါ်မှတည်ပြီး ဆေးရုံဆေးခန်းများမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့လိုအပ်ပါမယ်။

ဘယ်နှစ်နှစ်ကြာအထိ အာမခံအကာအကွယ် ရရှိနိုင်ပါသလဲ။

ပရီမီယံပေးနေသမျှ အကာအကွယ်ရရှိမည် ဖြစ်ပြီး အသက် ၈၀ နှစ် အထိ ပေါ်လစီအား သက်တမ်းတိုးနိုင်ပါတယ်။

၅% ကျန်းမာရေးဆုကြေးက နှစ်တိုင်း ပေးမှာလား။

ဟုတ်ကဲ့။ ယခင်နှစ်တွင် အကျိုးခံစားခွင့် ထုတ်ယူခြင်းမရှိပါက နှစ်စဉ် ခံစားခွင့်ရှိပါတယ်။

အာမခံချက်ဖြင့် ၂ နှစ်သက်တမ်းတိုးခွင့်ရှိခြင်း ဆိုတာ ဘာပါလဲ။

ပရီမီယံပေးနေသမျှ **AIA Myanmar** သည် ဒုတိယ နှင့် တတိယ ပေါ်လစီနှစ်များ အတွက် သက်တမ်းတိုးပေးရန် အာမခံသည် ကို ဆိုလိုပါတယ်။

အာမခံအကာအကွယ်များ စတင်ရရှိရန် စောင့်ဆိုင်းကာလ ရှိပါသလား။

ဟုတ်ကဲ့။ စောင့်ဆိုင်းကာလများ ရှိပြီး အသေးစိတ်ကို ပေါ်လစီစာချုပ်တွင် ဖတ်ရှုနိုင်ပါတယ်။

ပရီမီယံနှုန်းထားတွေက မြင့်သွားမှာလား။

ပရီမီယံနှုန်းထားများအား ပရီမီယံဇယားအတိုင်း ကျား/မ အမျိုးအစားနှင့် ရောက်ရှိနေတဲ့အသက်အရွယ်အပေါ်မှတည်ပြီး သတ်မှတ်ပါတယ်။ ကျန်းမာရေးစရိတ်များ ဖောင်းပွလာမှုကြောင့် နောင်တွင်ပရီမီယံဇယားအား ပြင်ဆင်နိုင်ပြီး ပြင်ဆင်ရပါက **member** များအား ကြိုတင်အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာရော အာမခံအကာအကွယ်ရပါသလား။

ဟုတ်ကဲ့။ **One Health Solution** က သင် မြန်မာပြည်မှထွက်ခွာပြီး ရက်(၉၀)အတွင်း တစ်ကမ္ဘာလုံးအနှံ့ မှာ အကာအကွယ်ပေးပါတယ်။

နှစ်စဉ်ကန့်သတ်ချက် ဆိုတာ ဘာပါလဲ။

နှစ်စဉ်ကန့်သတ်ချက် ဆိုတာ မိမိရွေးချယ်ဝယ်ယူထားတဲ့ **Plan** အလိုက် တစ်နှစ်အတွင်း အမြင့်ဆုံးရရှိနိုင်တဲ့ အကျိုးခံစားခွင့် ငွေပမာဏ ဖြစ်ပါတယ်။

တစ်သက်တာကန့်သတ်ချက် ဆိုတာ ဘာပါလဲ။

တစ်သက်တာကန့်သတ်ချက် ဆိုတာ **AIA Myanmar** မှ သင့်ရဲ့ ပေါ်လစီစာချုပ် သက်တမ်းတစ်ခုလုံးအတွက် အများဆုံးပေးနိုင်တဲ့ အကျိုးခံစားခွင့် ပမာဏကို ဆိုလိုပါတယ်။



MEMBER PROPOSITIONS

AIA Member များ အတွက် အထူးအကျိုးခံစားခွင့်များ



အာမခံလျော်ကြေးတောင်းခံခြင်း / လျှောက်ထားခြင်းနည်းလမ်းများ

ငွေသားမလို အကျိုးခံစားခွင့်လျှောက်ထားခြင်း

ရရှိနိုင်မည့်အကျိုးခံစားခွင့်များမှာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခြင်း၊ ပြင်ပလူနာအဖြစ်ဆေးကုသမှုခံယူခြင်း၊ အရေးပေါ်ကုသမှုခံယူခြင်း၊ နေ့ပိုင်းစောင့်ရှောက်မှု / ဆေးရုံပြင်ပကုသမှုခံယူခြင်း

AIA+ ဗိုဘိုင်းအက်ပလီကေးရှင်း သို့မဟုတ် အီးမေးလ် မှ တဆင့်လျှောက်ထားခြင်း

ဤလက်ကမ်းစာစောင်တွင် AIA Myanmar One Health Solution ကျန်းမာရေးအလုံးစုံအာမခံ၏ အကျဉ်းချုံးဖော်ပြချက်သာ ပါရှိပြီး အချက်အလက်အသေးစိတ်များ မပါဝင်ပါ။ AIA Myanmar One Health Solution ကျန်းမာရေးအလုံးစုံအာမခံအကြောင်း ပိုမိုသိရှိလိုပါက AIA Myanmar သို့ AIA အာမခံကိုယ်စားလှယ်ကို ဆက်သွယ်ပြီး AIA Myanmar One Health Solution ကျန်းမာရေးအလုံးစုံအာမခံနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တောင်းယူနိုင်ပါတယ်။ အသက်အာမခံ၏ အကျိုးခံစားခွင့်များ၊ ကန့်သတ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက် အသေးစိတ်တို့ကို ပေါ်လစီစာချုပ်တွင် ကြည့်ရှုနိုင်ပါတယ်။

AIA Myanmar သို့ AIA Myanmar အာမခံကိုယ်စားလှယ်ကို ဆက်သွယ်ပြီးလည်း သိလိုသည်များကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

AIA

Underwritten by:

AIA Myanmar

22nd Floor, Junction City Office Tower,
Bogyoke Aung San Road, Pabedan
Township, Yangon, Myanmar

Tel: +95 9 944 705 440

aia.com.mm